

မှီ က၊ <hmi> ①靠，依靠： ကုလားထိုင်ကို ~ ရှိထိုင်နေ၏။ 靠着椅背坐着。②依据 ③依赖，依存： ကျွန်းကိုင်း ~ ကိုင်း ကျွန်း ~ (成)唇齿相依 ④(迷信)(鬼、妖)依附人身： အပ ~ နေသောသူ (迷信)被妖怪附身的人

မှီကပ် က၊ <hmi kat> 依附，寄生

မှီခို က၊ <hmi kho> 依赖，依存： ဗမာပြည်သည်ဆန်ပေါင်းအပေး ~ နေသောတိုင်းပြည်ဖြစ်၏။ 缅甸是个依赖稻米生产的国家。 / လယ်ယာများရာသီဥတုကို ~ ရမူလျော့ပါးလာသည်။ 农业对天时的依赖性减少了。

မှီခိုကိန်းရှင် န၊ <hmi kho gein: shin> 【数】函数

မှီခိုကပ်ယပ် က၊ <hmi kho kat yat> 寄人篱下，寄居： ပြဇာတ်အဖွဲ့ပိုင်ရှင်၏နေအိမ်၌ ~ နေရရှာလေသည်။ 只得寄居在剧团老板家里。

မှီချက်ကိန်း န၊ <hmi gyet kein:> 【数】函数

မှီငြမ်း န၊ <hmi nyan:> 依据，依靠： ~ စာအုပ် 参考书

မှီငြမ်းပြု က၊ <hmi nyan: pyu> 依据，参考： ဤစာအုပ်သည် ကျမ်းပေါင်းများစွာကို ~ ရှုပြုစုထားသောစာအုပ်ဖြစ်ပါသည်။ 这本书是参考了多种经典以后写出来的。

မှီတင်း က၊ <hmi tin:> 居住，寄居： မြို့မှာ ~ နေထိုင်သည်။ 居住在城市里。 / မိဘကို ~ နေထိုင်ရသည်။ 只得靠父母过日子。 / မြန်မာပြည်သည်တိုင်းရင်းသားလူမျိုးပေါင်းစုံ ~ နေထိုင်နေသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ 缅甸是一个多民族的国家。

မှီတင်းသဲလဲ န၊ <hmi tin: th-he:> 依靠，依赖，倚靠： ~ ပြုသည်။ 依靠。

မှီတွဲ က၊ <hmi twe:> = မှီတွယ်

မှီတွယ် က၊ <hmi twe> 倚；依附，依赖： လူသားတို့ကားအပြန်အလှန် ~ နေကြရသည်။ 人类之间相互依存。

မှီဝဲ က၊ <hmi we:> ①服用；食用： ဆေး ~ သည်။ 服药。 / အာဟာရအဖြစ် ~ သည်။ 当做营养品吃。②沉迷于……： ဗေထုန် ~ ခြင်း 性交 ③依靠；接近，结交： ~ ဆည်းကပ်သည်။ 结交，接近。

မှီအုံ န၊ <hmi on:> ①靠枕： ~ ရွှေဖရုံ 梅花形的靠枕 / ~ လျောင်း 长方形靠枕 / ~ ဝန်း 圆形靠枕 ②(俚)妻子

မှီ န၊ <hmi:> ①贮存： သို့ ~ 贮存 ②参照，依据： ~ ဇာတ် (参照他人作品)改写的剧，改编剧 / ~ ရှိရေး ထားသောဝတ္ထု 参照别人作品改写的小说 / သူလုပ်ပုံကို ~ ပြီးလုပ်ကြည့်တာပဲ။ 参照他的做法试做的。③依附，依傍： သန္ဓေ ~ သည်။ 孕怀。④栖身： ဟေမာရပ်ကိုတဲ့ ~ တော့မည်။ 将栖身于山林之中。⑤食用，服用： ဆေး ~ သည်။ 服药。

မှီငြမ်း န၊ <hmi: nyan:> = မှီငြမ်း

မှု I န၊ <hmu> (合)①事情，问题： ရပ် ~ ရွာ ~ 公益事务 / လက် ~ ပညာ 手工艺 ②案件，事件： ခိုး ~ 盗窃案

/ ဝေးပြတိုက် ~ 抢劫案 / လူသတ် ~ 杀人案 ③风俗，习俗： မြန်မာ ~ 缅甸民族文化，风俗习惯 II က၊ <hmu> 理睬，放在眼里： မည်သည့်အခက်အခဲကိုမျှ ~ စရာမလိုပါ။ 不用害怕任何困难。

မှုခင်း န၊ <hmu' gin:> 案件： ~ ကိစ္စ 案件

မှုထမ်းရာထမ်း န၊ <hmu' dan: ya dan:> 公务员

မှု I က၊ <hmu:> 统辖，管理；率领： ~ ကွပ်သည်။ 统领。II

န၊ <hmu:> 头目，领导人： ဌာန ~ 部(系)主任；所长 / တပ်ခွဲ ~ 连长 / ဝေ့ ~ 厨师

မှုကောင်းမတ်ရာ န၊ <mu: gaun: mat ya> 贤臣，清官

မှုကြီး န၊ <mu: gyi:> = မှူးကြီးမတ်ကြီး

မှုကြီးကြပ်မ က၊ <hmu: gyi: kyat ma> 率领，统辖

မှုကြီးမတ်ကြီး န၊ <mu: gyi: mat kyi:> 将相；文武大臣

မှုကြီးမတ်ခိုင် န၊ <mu: gyi: mat khain> = မှူးကြီးမတ်ကြီး

မှုကြီးမတ်ရာ န၊ <mu: gyi: mat ya> = မှူးကြီးမတ်ကြီး

မှုကွပ် က၊ <hmu: kut> (罕)统辖，率领

မှုခိုင်မတ်ခိုင် န၊ <mu: gain mat khain> (古)贤臣

မှုတော်မတ်တော် န၊ <mu: daw mat taw> = မှူးကြီးမတ်ကြီး

မှုပိုင် န၊ <hmu: pain> (诗)管辖

မှုမတ် န၊ <mu: mat> 将相，文武大臣

မှုမတ်ဗိုလ်ပါ န၊ <mu: mat bo ba> 文武官员

မှုရိုး န၊ <mu: yo:> 名门贵族，同义词有： မှူးနွယ်မတ်ရိုး၊ မှူးမျိုးမတ်မျိုး၊ မှူးရိုးမတ်ရိုး 等

မှုရံမတ်ရံ န၊ <mu: yan mat yan> 下级官员，部下，麾下

မှုလတ် န၊ <mu: lat> 中级官员

မေး I က၊ <hmei:> ①覆盖；布满，密布： ကောင်းကင်ထက် ~ သောတိမ်လိပ် 密布天空的乌云 ②眯缝： သူသည်မျက်လုံ ~ ရှိရယ်သည်။ 他眯缝着眼笑。③打盹儿，瞌睡： ခဏ ~ ဘို့အချိန်ရသေးတယ်။ 还有点时间打个盹儿。④靠，依附： ဓာတ်တိုင်ကို ~ လျက်ရပ်နေ၏။ 倚傍电线杆站着。 II န၊ <hmei:> ①暗淡，昏暗： နေရောင် ~ သည်။ 阳光暗淡。②眼小： မျက်လုံး ~ သည်။ 眼睛细小。 III မ၊ <hmei:> (睡)一觉： တ ~ အိပ်သည်။ 睡一觉。

မေးကနဲ က၊ <hmei: g-ne:> 一合眼就(睡着)： ~ အိပ်ပျော် သွားသည်။ 一合眼就不知不觉睡着了。

မေးကွယ် က၊ <hmei: kwe> 暗淡，失去光泽，褪色： အဆောက် အအုံအရောင် ~ နေပြီ။ 建筑物已经褪色了。 / ဂုဏ်သတင်း ~ မသွားရအောင်အမြဲသတိပြုရမည်။ 要保持荣誉，使之永不褪色。

မေးငြိ က၊ <hmei: nyi> 沾染，污染，沾满： စောင်းအံ့ကြီးမှာ ပင့်ကူမြွေးများပင် ~ နေချေပြီ။ 陈旧的弯琴已经挂满了蜘蛛网。

မေးစက် က၊ <hmei: set> 睡觉： တရေးမျှ ~ လိုက်လျှင်အားအင် ပြည့်လာလိမ့်မည်။ 只要能睡上一觉精力就会饱满起来。